

အဆုတ်အအေးမိရောဂါအကြောင်းသိကောင်းစရာ

တင်နီလာပွင့်(ဦးစီးမှူး)

ဖွံ့ဖြိုးရေး

မေး - ဆရာမမင်္ဂလာပါ။

ဖြေ - ဟုတ်ကဲ မင်္ဂလာပါ။

မေး - ဒီတစ်ပတ်မှာရောဆရာမအနေနဲ့ သတေသနဖြေဖြာတိုင်းရင်းဆေးပညာအစီအစဉ်မှာ ဘယ်လိုအကြောင်းအရာကိုဆွေးနွေးပေးမလဲဆိုတာသိချင်ပါတယ်ရှင်း။

ဖြေ - ဟုတ်ကဲ ဒီတစ်ပတ်မှာတော့ ကလေးတွေမှာပိုအဖြစ်များတတ်တဲ့ အဆုတ်အအေးမိရောဂါနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုကျန်းမာရေးဗဟိုသုတေသနဝေပေးချင်ပါတယ်

မေး - ဟုတ်ကဲပါ ဆရာမ။ ဒါဆိုရင် အဆုတ်အအေးမိရောဂါဟာ ဘယ်အချုပ်တွေမှာ ပိုအဖြစ်များလဲ ဆိုတာပြောပြုပေးပါ့။

ဖြေ - ကျွန်ုင်မတို့နိုင်ငံလိုဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာဆိုရင် ကျောင်းနေအချုပ်ဖြစ်တဲ့ အသက် (၅) နှစ်နဲ့ (၈) နှစ်ကလေးတွေမှာရှုတ်တရက်အဆုတ်အအေးမိတဲ့ရောဂါပိုအဖြစ်များတတ်ပါတယ်။နောက်ထပ်ဘယ်သူ တွေ့မှာဖြစ်တတ်သေးသလဲဆိုရင် နှစိုးအချုပ်ကလေးတွေ / အသက် (၆၅) နှစ်အထက်လူကြီးတွေ / နာတာရှည်ရောဂါခံစားနေရဲ့သူတွေ / ကိုယ်ခံအားနည်းတဲ့သူတွေမှာလည်းဖြစ်စေနိုင်ပါတယ်။

မေး - ဟုတ်ကဲပါ ဆရာမ။ ဘယ်လိုအချက်တွေကလေးငယ်တွေမှာ ပိုဖြစ်စေတတ်သလဲဆိုတာကို လည်းပြောပြုပေးပါ့။

ဖြေ - မိခင်ဖြစ်သူကျွန်ုင်းမာရေးဗဟိုသုတေသနအားနည်းမယ် / တစ်ကိုယ်ရည်သန်ရှင်းမှုအားနည်းတဲ့ ကလေးတွေနဲ့ မိခင်ဖြစ်သူရဲ့ဂရာတစ်စိုက်ပြုစု စောင့်ရောက်မှုမခံရတဲ့ကလေးတွေ / အာဟာရပြည့်ပြည့်ဝဝမစားသောက်ရတဲ့ ကလေးတွေ / လမစွေ ပေါင်မပြည့်ဘဲမွေးတဲ့ကလေးတွေ / အိမ်တွင်းသန်ရှင်းမှုမရှိရှင်း / လေကောင်းလေသန်းမရရှိတဲ့နေရာတွေ/ဆေးလိပ်သောက်တတ်တဲ့ မိဘရဲ့ ကလေးတွေ / အခြားရောဂါအခံရှိတဲ့ကလေးတွေ / မိုးများပြီးစိစွာတဲ့နေရာဒေသတွေမှာနေရတဲ့ ကလေးငယ်တွေ ပိုဖြစ်စေတတ်ပါတယ်။ နှစ်စဉ်ကမ္မာမှာဆိုရင်အဆုတ်အအေးမိရောဂါကြောင့် သေဆုံးနှစ်း (၃) သန်းကျိုရှိနေပါတယ်။ ဒါကြောင့် အဆုတ်အအေးမိရောဂါ မဖြစ်ရအောင်ကြိုတင်ကာကွယ်တတ်ဖို့ စောင့်ရောက်တတ်ဖို့တိုင်းရင်းဆေးပညာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုဆက်ပြီးမျှဝေပေးသွားချင်ပါတယ်။

မေး - ဆရာမအခုပြာပြုသွားတဲ့ အဆုတ်အအေးမိရောဂါဟာတကယ်ပဲ ကြောက်စရာ ကောင်းလောက်ပါတယ်။ က်ပြီးဆွေးနွေးပေးပါ့ရှင်း။

ဖြေ - အဆုတ်ဟာ ကျွန်ုင်မတို့ ခန္ဓာကိုယ်အတွက် အသက်ရှုတဲ့ အလုပ်ကိုလုပ်ပေးတဲ့ ကိုယ်တွင်းအကိုအဖွဲ့ဖြစ်ပြီးတော့ ကျောနဲ့ ရင်သာက်ကြားမှာဘယ်တစ်ခု / ညာတစ်ခုပါရှိပြီးတော့ အဆုတ်ရဲ့ ပုံသဏ္ဌာန်ကိုမြင်သာအောင်ပြောရရင် စပျစ်သီးခိုင်လိုပုံစံမျိုးပါ။ ပြင်ပက သန်ရှင်းလတ်ဆတ်တဲ့ လေကိုနှာခေါင်းကနေရှု၍သွင်းပြီးတော့ ခန္ဓာကိုယ်ထဲကသွေးကို သန်စင်စေပြီးတော့ မကောင်းတဲ့ အညစ်ကြားတွေကိုဖလှယ်ပြီးတော့ ရှုထုတ်စေပါ တယ်။

မေး- အဆုတ်က ကျွန်မတို့ခန္ဓာကိုယ်အတွက် အသက်ရှုတဲ့အလုပ်ကိုလုပ်တာပေါ့နော်။ဒါဆိုရင် ကျွန်မတို့တစ်မိန့်ကိုအသက်ဘယ်နှစ်ကြိမ် ရှူဗို့သလဲမသိဘူး.....ဆရာမ။

ဖြေ- ပုံမှန်အရွယ်ရောက်ပြီးကျွန်းမာနေတဲ့ လူတစ်ယောက်ကတော့တစ်မိန့်ကို (၁၆) ကြိမ်မှ (၁၈) ကြိမ်အသက်ရှူဗို့တော့ (၁၀) နှစ်အောက်ကလေးတွေမှာဆိုရင်တော့တစ်မိန့်ကိုအကြိမ်(၂၀) အထက် အသက်ရှုံးသွင်း/ ရှုံးထဲတိုကြပါတယ်။ဒါကတော့ အဆုတ်ရဲ့လုပ်ငန်းတာဝန်နဲ့ သူ့ရဲ့တည်နေရာကို သိထားရအောင်ပြောပြပေးတာဖြစ်ပါတယ်။ဒါလိုမျိုးပုံမှန်ကျွန်းမာနေတဲ့ အဆုတ်ရဲ့အနေအထားကို သိထားမှ ဖောက်ပြန်ပြောင်းလဲလာတဲ့အခါ ကြိုတင်ကာကွယ်တတ်ဖို့ အထောက်အကူဖြစ်စေနိုင်မှာ ဖြစ်ပါတယ်။

မေး-ဘယ်လိုအကြောင်းရင်းခံတွေကြောင့် ရှင်းပြပေးပါ့ြး ဆရာမ။

အဆုတ်အအေးမိဖြစ်စေတယ်ဆိုတာကိုလည်း

ဖြေ- အဆုတ်အအေးမိရောဂါဟာအနောက်တိုင်းဆေးပညာမှာဆိုရင်တော့ (Pneumonia) လိုပေါ်ဆိုပြီးတော့ တိုင်းရင်းဆေးပညာမှာဆိုရင်တော့ ကျွန်မတို့ခန္ဓာကိုယ်တွင်းပထဝိကောငွာသ တစ်ခုဖြစ်တဲ့ အဆုတ်မှာအအေးအကြောင်းခံပြီး ဖြစ်ပေါ်လာတဲ့ရောဂါ ကိုလောမပါကာလို သတ်မှတ်ပါတယ်။ ပြင်ပရာသို့တော်အေးတဲ့အနေအထားမှာလေအေးတွေကိုရှုရှိက်ဖန်များမယ်/ အအေးစာတွေအစားများမယ်/ နေ့နေ့ထွေးထွေးမနေမိဘူး ဒါမျိုးတွေပြုမှုနေထိုင် စားသောက် ဖန်များလာတဲ့အခါ ခန္ဓာကိုယ်မှာအအေးပတ်ဖွဲ့ပြီးတော့ နှာချေ/ ချောင်းဆိုးတာတွေ ဖြစ်လာတတ်ပါတယ်/ ကျောတွေ/ ရင်တွေနာလာမယ်/ အောင့်လာမယ်/ ဖျားလာမယ်/ ရက်အနည်းငယ် ကြာလာတဲ့အခါ အဆုတ်ပွဲ သလိပ်ထလာမယ်/ အစားပျက်လာမယ်/ မောပန်း အားနည်းလာမယ်/ရင်ဘက်နဲ့လည်ချောင်းမှာသလိပ်တွေစွဲပြီးနေရခက်လာမယ်/ ရောဂါပိုးဆိုးလာရင် အသက်ရှုံးသွေ့ပြင်းပြီးအသက်ရှုံးရေက်ကာအသက်ရှုံးကြပ်တာတွေ/ အန်တာတွေဖြစ်လာပြီး နိုစိုအရွယ် ကလေးတွေမှနဲ့မစိုးနိုင်တာ/ ရင်ညွှန်ချိုင့်ဝင်နေတာဖြစ်လာတတ်ပါတယ်။ ဒါတွေကတော့ အဆုတ်အအေးမိရောဂါ ဖြစ်စန်ဖြစ်နေဆဲလက္ခဏာတွေပဲဖြစ်ပါတယ်။

မေး- ဟုတ်ကဲ့ပါ ဆရာမ၊ ဘယ်လိုလက္ခဏာတွေပေါ်လာရင် တတ်ကျွမ်းနားလည်တဲ့ ဆေးပညာရှင်နဲ့ ပြသရမလဲဆိုတာကိုလည်းအကြံပြုပြောကြားပေးပါ့ြးနော်။

ဖြေ- ဒီရောဂါကဖြစ်စမှာတော့ နှာချေ/ ချောင်းဆိုးတာကစဖြစ်လာတာပဲ။ ဒီလိုဖြစ်စအနေအထားမှာ အာဟာရပြည့်ဝအောင်စားသောက်နေထိုင်ဖို့/ နေ့နေ့ထွေးထွေးနေပေးဖို့လိုပါတယ်။ နောက် J/R ရက်ရှိတဲ့အခါ အဖျားဝင်လာမယ်/ အပြင်းဖျားလာမယ် ဆိုရင်တော့ နီးစပ်ရာတိုင်းရင်းဆေးပညာရှင်/ အနောက်တိုင်းဆေးပညာရှင်တစ်ဦးဦးနဲ့ ပြသပြီးတော့ ကုသမှုခံယူတာ/ အကြံဥာဏ်ရယူတာ ဒါမျိုးတွေပြုလုပ်ဖို့လိုအပ်တယ်။ ဒါမှ နောက်ဆက်တွဲမလိုလားအပ်တဲ့ သလိပ်ခဲပြီး အသက်ရှုံးကြပ်တာနဲ့ နာတာရှည် အဆုတ်ရောဂါတွေဖြစ်မသွားအောင် ကြိုတင်ကာကွယ် စောင့်ရှောက်ပြီးသား ဖြစ်စမှာပါ။

မေး- ဟုတ်ကဲ့ပါ ဆရာမ....ကာကွယ်ခြင်းဟာကုသခြင်းထက် ပိုကောင်းတယ်လို့ ကြားဖူးပါတယ် / ဒါမြောင်း အဆုတ်အအေးမိရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်တတ်ဖို့ လည်းပြောကြားပေးပါ့ြး။

ဖြေ- ကြိုတင်ကာကွယ်ဖို့ဆိုရင်(၁) နှစ်အောက်ကလေးငယ်တွေကာကွယ်ဆေးကရာတစ်စိုက် ထိုးပေးဖို့/ ကလေးငယ်ရှိတဲ့ မိဘတွေအနေနဲ့ ကလေးအနားဆေးလိပ်မသောက်ဖို့ပါ/ လုံးဝမသောက်ရင်/ ရှောင်နိုင်ရင်တော့ ကိုယ့်အတွက်ရော့/ ကလေးအတွက်ပါ အကောင်းဆုံးပေါ့နော်။ အမိကကတော့

လေကောင်းလေသနရရှိဖို့ / အိမ်တွင်း / အိမ်ပြင် သန္တရှင်းခြောက်သွေ့နေဖို့ / အိပ်ယာနေရာတွေ
အနုအသက်ကောင်းစေဖို့ / တစ်ကိုယ်ရည်သန္တရှင်းရေးမှာအရေးပါဆုံးဖြစ်တဲ့ လက်ကိုသန္တရှင်းအောင်
ဆပ်ပြာနဲ့ သေချာဆေးဖို့ (အပြင်ကပြန်လာတဲ့အခါ / အစာမစားမီနဲ့ အစာစားပြီးတိုင်း/
လက်ညွစ်ပတ်နေတိုင်း)လက်ဆေးပေးဖို့ / ကိုယ်ခံအားကောင်းဖို့ သန္တရှင်းလတ်ဆတ်ပြီး အားဖြစ်စေမည့်
အစားအသားငါးဟင်းသီးဟင်းချက်တွေစားပေးဖို့ / အိပ်ရေးဝဝအိပ်ပြီးအနားယူဖို့ / ပြင်ပ ရာသီဥတု
အေးနေရင် နွေးနွေးထွေးထွေးနေပေးဖို့လိုပါတယ်။ ကလေးရှိတဲ့ မိခင်တွေအနေနဲ့
ကျိုးမာရေးဗဟိုသုတလေ့လာလိုက်စားဖို့ ဒီအချက်တွေအခိုကလိုက်နာဆောင်ရွက်ပေးဖို့လိုပါတယ်။

မေး - ဟုတ်ကဲ့ပါ ဆရာမ..... အဆုတ်အအေးမိရောဂါဖြစ်နေတဲ့သူတွေအနေနဲ့ လိုက်နာဆောင်ရွက်
ရမည့် အချက်တွေရှိရင်လည်းပြောပြပေးပါဘို့....

ဖြေ - အအေးအကြောင်းခံပြီးဖြစ်တဲ့ ရောဂါဖြစ်တဲ့အတွက် နွေးနွေးထွေးထွေးနေပေးဖို့ လိုပါ တယ်။
မပူမအေးကြေလွယ် / ကျက်လွယ် / အားဖြစ်စေတဲ့ ဆိတ်စွပ်ပြတ် / ကြက်စွပ်ပြတ်တို့လို ဟင်းရည်တွေ
သွေးသောက်ပေးသင့်ပါတယ်။ နှုတိက်မိခင်တွေအနေနဲ့လည်းအခုပြောပြတဲ့ အချက်တွေ လိုက်နာနေထိုင်
စားသောက်ပြီးကလေးကို နှုတ်အောင်တိုက်ဖို့/ချွေးအအေးမပတ်အောင် ဂရစိုက်ဖို့ / ဝမ်းမချုပ်စေဖို့
လိုပါတယ်။ ပဲစင်းငံ့ / ပဲရာဇာ/ငါးခူး / ငါးရုံး / ငါးကြောင်း / စွန်တာနိပါး / ဟင်းနှုနယ် / ကင်ပွန်းချဉ်း / ဂျုံးနှုနယ်
လုပ်ထားတဲ့ အစားအစာတွေစားပေးသင့်ပါတယ်။

မေး - သတိထားပြီးရှောင်ရမည့် အချက်တွေရှိရင်လည်းပြောပြပေးပါဘို့။

ဖြေ - အအေးမခံဖို့ / ရေအေးချိုးတာနဲ့ / ရေကြာကြာချိုးတတ်တဲ့ အကျင့်တွေရှောင်ဖို့ လိုပါတယ်။ အပူး
အစပ်အရသာရှိတဲ့ (ကရှတ်သီး၊ မဆလာ)အစားအစာတွေ / ဆီများတဲ့ ဟင်းတွေ / ဆီကြော်မှန်တွေ/
ကောက်ညွင်းနဲ့ လုပ်တဲ့ မုန်တွေ / လက်လုပ်ချဉ်တွေမစားမိဖို့ / ရှောင်ဖို့ လိုပါတယ်။

မေး - ဟုတ်ကဲ့ပါ ဆရာမ.... အခုတ်ပတ်အတွက် ကလေးငယ်တွေမှာအဖြစ်များစေတတ်တဲ့
အဆုတ်အအေးမိရောဂါနဲ့ ပတ်သက်တဲ့ ကျိုးမာရေးဗဟိုသုတေသနပြောပြပေးခဲ့အတွက်
ကျေးဇူးတင်ပါတယ်ဆရာမ..... နှုတ်ဆက်စကားပြောကြားပေးပါဘို့။

ဖြေ - နာစေး / ချောင်းဆုံးပြီးအပြင်းဖျားနေမယ် / အသက်ရှုံးလမ်းကြောင်းတစ်လျှောက်
သလိပ်တွေခဲကြပ်ပြီးအသက်ရှုံးရခက်တာ / အသက်ရှုံးမြန်တာတွေဖြစ်နေရင် နီးစပ်ရာဆေးရုံးကိုသာ
အမြန်ဆုံးသွားရောက် ကုသမှုခံယူကြပါလို တိုက်တွန်းရင်းနှုတ်ဆက်လိုက်ပါတယ်.... /
နားသောတဆင် မိဘပြည်သူတွေအားလုံးကိုယ်ကျိုးမာလို စိတ်ချမ်းသာကြပါစေ.....